

**မွေခန္ဓာ (၉၀) နေပြည်တော် (အလ်-ဘလာဒ်)**  
ဥာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၃၅)၊ သုတ်ဒေသနာ အပါး (၂၀)။

ဦးဌေးလွင်ဦး ပြန်ဆိုသည်။

**بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ**

ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-<sup>၁၁၀</sup>

၁။	لَا أَفْسِمُ بِهَذَا الْبَلَدِ ﴿١﴾ အမှန်မှာ ဤနေပြည်တော်အား တိုင်တည်၍- <sup>၁၁၅</sup>
၂။	وَأَنْتَ حِلٌّ بِهَذَا الْبَلَدِ ﴿٢﴾ သင့်အား တရားဝင်ဖြစ်စေမည့် ဤ နေပြည်တော်အားဖြင့်-
၃။	وَوَالِدٍ وَمَا وَلَدٍ ﴿٣﴾ မွေးမိဘနှင့် ရင်သွေးတို့အားဖြင့်-
၄။	لَقَدْ خَلَقْنَا الْإِنْسَانَ فِي كَبَدٍ ﴿٤﴾ မူချပင် ငါသည် လူသားကို လုံ့လစိုက်ရသော ဘဝဖြင့် ဖြစ်တည်စေ၏။
၅။	أَيَحْسَبُ أَنْ لَنْ يُقَدِّرَ عَلَيْهِ أَحَدٌ ﴿٥﴾ သူ့အား တစ်စုံတစ်ယောက်မျှ စည်းမကြပ်မတ်နိုင်ဟု သူ စိတ်ကူးယဉ်နေသလော။ <sup>၁၁၆</sup>
၆။	يَقُولُ أَهْلَكْتُ مَا لَّا لُبَدًا ﴿٦﴾ သူက “ကျွန်ုပ်သည် ဥစ္စာပစ္စည်း ပိုပိုလှုံလှုံ ဖြန်းတီးနိုင်သည်”ဟု ပြောဆိုလတ္တံ့။
၇။	أَيَحْسَبُ أَنْ لَّمْ يَرَهُ أَحَدٌ ﴿٧﴾ သူ့အား တစ်စုံတစ်ယောက်မျှ မမြင်ဟု သူ စိတ်ကူးယဉ်နေသလော။
၈။	أَلَمْ نَجْعَلْ لَهُ عَيْنَيْنِ ﴿٨﴾ သူ့အား မျက်လုံးများကို ငါ စီစဉ်ပေးခဲ့သည် မဟုတ်လော။
၉။	وَلِسَانًا وَشَفَتَيْنِ ﴿٩﴾ နှုတ်လျှာနှင့် နှစ်ခမ်းနှစ်ခုလည်း ပါစေ၏။

(၁၁၅) ဤသုတ်မှ ပြောသော နေပြည်တော် ဆိုသည်မှာ- ကိုယ်တော်ခေတ်ကာလက မက္ကာဟ်မြို့ကို ဆိုလိုပေသည်။ ကိုယ်တော့အတွက် ထိုနေပြည်တော်သည် တရားဝင် ဖြစ်စေရမည်ဟု ကြိုတင် ကတိပေးခဲ့ခြင်း ဖြစ်ပေသည်။ အလ္လာဟ်အရှင်၏ ကတိတော်သည် မည်သည့်အခါတွင်မှ မမှားကြောင်းကို ကိုယ်တော်ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်တွေ့သွားခွင့် ရခဲ့ပေသည်။

(၁၁၆) ဤသုတ်တော်က ကိုယ်တော့အား နေပြည်တော်မှ မောင်းထုတ်လိုက်သော အာဏာရှင်ကို ဆိုလိုခြင်း ဖြစ်ပေသည်။ မည်သူသည် အနိုင်ကျင့်သည် ဖြစ်စေ- မေတ္တာတရားဖြင့်၊ ခွင့်လွှတ်ခြင်းဖြင့် မနေမနား ကြိုးစားသော သူ့အား အချိန်တန်လျှင် နေရာဖယ်ပေးရသည်ပင်- ထိုအချက်ကို သုတ်တော် (၄)ပါ- ကိုယ်တော်အား မနေမနား ကြိုးစားရန် တိုက်တွန်းထားသော အချက်က ထောက်ပြထားပေသည်။

၁၀။	وَهَدَيْنَاهُ النَّجْدَيْنِ ﴿	သို့အား လျှောက်လမ်းနှစ်သွယ် ငါ ညွှန်ပေးထားသည် မဟုတ်လော။
၁၁။	فَلَا اقْتَحَمَ الْعَقَبَةَ ﴿	အမှန်မှာ သူသည် ချုပ်ကိုင်ထားခြင်းကို စိတ်မပြတ်လို။ <sup>၁၀၆၀</sup>
၁၂။	وَمَا أَدْرَاكَ مَا الْعَقَبَةُ ﴿	ချုပ်ကိုင်ထားခြင်းဟူသည် အဘယ်နည်းဟု သင် မည်သို့ မှန်းဆနိုင်မည်နည်း။
၁၃။ နိဒါန်း များ	فَكَرَّ رِجْلَهُ ﴿	ကျေးကျွန် လွှတ်ပေးခြင်း ဖြစ်၏။
၁၄။	أَوْ إِطْعَمَ فِي يَوْمٍ ذِي مَسْغَبَةٍ ﴿	သို့မဟုတ် ကျွေးမွေးရမည်မှာ အလွန်ဆာလောင်သော နေ့ကာလ၌ -
၁၅။	يَتِيمًا ذَا مَقْرَبَةٍ ﴿	မိဘမဲ့နှင့် ဆွေမျိုးနီးစပ်သူများ-
၁၆။	أَوْ مِسْكِينًا ذَا مَتْرَبَةٍ ﴿	မြေယာလုပ်သော နွမ်းပါးသူများကို ဖြစ်၍- <sup>၁၀၆၂</sup>
၁၇။	ثُمَّ كَانَ مِنَ الَّذِينَ آمَنُوا وَتَوَاصَوْا بِالصَّبْرِ وَتَوَاصَوْا بِالْمَرْحَمَةِ ﴿	တဖန် ယုံကြည်သူမှ ဖြစ်သူတို့အား သီးခံပါရမီကြီးရန် မှာကြားခြင်း၊ ကရုဏာသက်တတ်ရန် မှာကြားခြင်းတို့ ဖြစ်၏။
၁၈။	أُولَئِكَ أَصْحَابُ الْمَيْمَنَةِ ﴿	သူတို့သည် လက်ယာရံ ပေါင်းဖော်များ ဖြစ်ကြ၏။
၁၉။	وَالَّذِينَ كَفَرُوا بِآيَاتِنَا هُمْ أَصْحَابُ الْمَشْأَمَةِ ﴿	ငါ၏ သုတ်ဒေသနာတို့အား ဖုံးကွယ်သော သူ၊ သူတို့သည် လက်ဝဲ ပေါင်းဖော်များ ဖြစ်ကြ၏။
၂၀။	عَلَيْهِمْ نَارٌ مُّؤَصَّدَةٌ ﴿	သူတို့အပေါ်၌ အပူမီးသည် ပိတ်ဆို့လျက် ရှိ၏။

(၁၀၆၀) الْعَقَبَةُ ကို ဆရာတော် အများစုက “ကုန်းတက်၊ ခက်ခဲစွာဖြတ်သန်းရသော တောင်ကြားလမ်း” ဟု ပြန်ဆိုကြသည်။ ကျွန်ုပ်၏ ပထမ အကြိမ် ဘာသာပြန်၍လည်း အစဉ်အလာ နားလည်မှု အတိုင်းပင် ဘာသာပြန်ခဲ့ပါသည်။ သို့သော် ကုရ်အာန်ပါ စာလုံးများ၏ အတိအကျ အားဖြင့် ပြန်လည် တည်းဖြတ်ခြင်းတွင် ရင်းမြစ် ၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ၁၁ ၁၂ ၁၃ ၁၄ ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ ၂၂ ၂၃ ၂၄ ၂၅ ၂၆ ၂၇ ၂၈ ၂၉ ၃၀ ၃၁ ၃၂ ၃၃ ၃၄ ၃၅ ၃၆ ၃၇ ၃၈ ၃၉ ၄၀ ၄၁ ၄၂ ၄၃ ၄၄ ၄၅ ၄၆ ၄၇ ၄၈ ၄၉ ၅၀ ၅၁ ၅၂ ၅၃ ၅၄ ၅၅ ၅၆ ၅၇ ၅၈ ၅၉ ၆၀ ၆၁ ၆၂ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ ၆၉ ၇၀ ၇၁ ၇၂ ၇၃ ၇၄ ၇၅ ၇၆ ၇၇ ၇၈ ၇၉ ၈၀ ၈၁ ၈၂ ၈၃ ၈၄ ၈၅ ၈၆ ၈၇ ၈၈ ၈၉ ၉၀ ၉၁ ၉၂ ၉၃ ၉၄ ၉၅ ၉၆ ၉၇ ၉၈ ၉၉ ၁၀၀ ၁၀၁ ၁၀၂ ၁၀၃ ၁၀၄ ၁၀၅ ၁၀၆ ၁၀၇ ၁၀၈ ၁၀၉ ၁၁၀ ၁၁၁ ၁၁၂ ၁၁၃ ၁၁၄ ၁၁၅ ၁၁၆ ၁၁၇ ၁၁၈ ၁၁၉ ၁၂၀ ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅ ၁၂၆ ၁၂၇ ၁၂၈ ၁၂၉ ၁၃၀ ၁၃၁ ၁၃၂ ၁၃၃ ၁၃၄ ၁၃၅ ၁၃၆ ၁၃၇ ၁၃၈ ၁၃၉ ၁၄၀ ၁၄၁ ၁၄၂ ၁၄၃ ၁၄၄ ၁၄၅ ၁၄၆ ၁၄၇ ၁၄၈ ၁၄၉ ၁၅၀ ၁၅၁ ၁၅၂ ၁၅၃ ၁၅၄ ၁၅၅ ၁၅၆ ၁၅၇ ၁၅၈ ၁၅၉ ၁၆၀ ၁၆၁ ၁၆၂ ၁၆၃ ၁၆၄ ၁၆၅ ၁၆၆ ၁၆၇ ၁၆၈ ၁၆၉ ၁၇၀ ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅ ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅ ၁၈၆ ၁၈၇ ၁၈၈ ၁၈၉ ၁၉၀ ၁၉၁ ၁၉၂ ၁၉၃ ၁၉၄ ၁၉၅ ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀ ၂၀၁ ၂၀၂ ၂၀၃ ၂၀၄ ၂၀၅ ၂၀၆ ၂၀၇ ၂၀၈ ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅ ၂၁၆ ၂၁၇ ၂၁၈ ၂၁၉ ၂၂၀ ၂၂၁ ၂၂၂ ၂၂၃ ၂၂၄ ၂၂၅ ၂၂၆ ၂၂၇ ၂၂၈ ၂၂၉ ၂၃၀ ၂၃၁ ၂၃၂ ၂၃၃ ၂၃၄ ၂၃၅ ၂၃၆ ၂၃၇ ၂၃၈ ၂၃၉ ၂၄၀ ၂၄၁ ၂၄၂ ၂၄၃ ၂၄၄ ၂၄၅ ၂၄၆ ၂၄၇ ၂၄၈ ၂၄၉ ၂၅၀ ၂၅၁ ၂၅၂ ၂၅၃ ၂၅၄ ၂၅၅ ၂၅၆ ၂၅၇ ၂၅၈ ၂၅၉ ၂၆၀ ၂၆၁ ၂၆၂ ၂၆၃ ၂၆၄ ၂၆၅ ၂၆၆ ၂၆၇ ၂၆၈ ၂၆၉ ၂၇၀ ၂၇၁ ၂၇၂ ၂၇၃ ၂၇၄ ၂၇၅ ၂၇၆ ၂၇၇ ၂၇၈ ၂၇၉ ၂၈၀ ၂၈၁ ၂၈၂ ၂၈၃ ၂၈၄ ၂၈၅ ၂၈၆ ၂၈၇ ၂၈၈ ၂၈၉ ၂၉၀ ၂၉၁ ၂၉၂ ၂၉၃ ၂၉၄ ၂၉၅ ၂၉၆ ၂၉၇ ၂၉၈ ၂၉၉ ၃၀၀ ၃၀၁ ၃၀၂ ၃၀၃ ၃၀၄ ၃၀၅ ၃၀၆ ၃၀၇ ၃၀၈ ၃၀၉ ၃၁၀ ၃၁၁ ၃၁၂ ၃၁၃ ၃၁၄ ၃၁၅ ၃၁၆ ၃၁၇ ၃၁၈ ၃၁၉ ၃၂၀ ၃၂၁ ၃၂၂ ၃၂၃ ၃၂၄ ၃၂၅ ၃၂၆ ၃၂၇ ၃၂၈ ၃၂၉ ၃၃၀ ၃၃၁ ၃၃၂ ၃၃၃ ၃၃၄ ၃၃၅ ၃၃၆ ၃၃၇ ၃၃၈ ၃၃၉ ၃၄၀ ၃၄၁ ၃၄၂ ၃၄၃ ၃၄၄ ၃၄၅ ၃၄၆ ၃၄၇ ၃၄၈ ၃၄၉ ၃၅၀ ၃၅၁ ၃၅၂ ၃၅၃ ၃၅၄ ၃၅၅ ၃၅၆ ၃၅၇ ၃၅၈ ၃၅၉ ၃၆၀ ၃၆၁ ၃၆၂ ၃၆၃ ၃၆၄ ၃၆၅ ၃၆၆ ၃၆၇ ၃၆၈ ၃၆၉ ၃၇၀ ၃၇၁ ၃၇၂ ၃၇၃ ၃၇၄ ၃၇၅ ၃၇၆ ၃၇၇ ၃၇၈ ၃၇၉ ၃၈၀ ၃၈၁ ၃၈၂ ၃၈၃ ၃၈၄ ၃၈၅ ၃၈၆ ၃၈၇ ၃၈၈ ၃၈၉ ၃၉၀ ၃၉၁ ၃၉၂ ၃၉၃ ၃၉၄ ၃၉၅ ၃၉၆ ၃၉၇ ၃၉၈ ၃၉၉ ၄၀၀ ၄၀၁ ၄၀၂ ၄၀၃ ၄၀၄ ၄၀၅ ၄၀၆ ၄၀၇ ၄၀၈ ၄၀၉ ၄၁၀ ၄၁၁ ၄၁၂ ၄၁၃ ၄၁၄ ၄၁၅ ၄၁၆ ၄၁၇ ၄၁၈ ၄၁၉ ၄၂၀ ၄၂၁ ၄၂၂ ၄၂၃ ၄၂၄ ၄၂၅ ၄၂၆ ၄၂၇ ၄၂၈ ၄၂၉ ၄၃၀ ၄၃၁ ၄၃၂ ၄၃၃ ၄၃၄ ၄၃၅ ၄၃၆ ၄၃၇ ၄၃၈ ၄၃၉ ၄၄၀ ၄၄၁ ၄၄၂ ၄၄၃ ၄၄၄ ၄၄၅ ၄၄၆ ၄၄၇ ၄၄၈ ၄၄၉ ၄၅၀ ၄၅၁ ၄၅၂ ၄၅၃ ၄၅၄ ၄၅၅ ၄၅၆ ၄၅၇ ၄၅၈ ၄၅၉ ၄၆၀ ၄၆၁ ၄၆၂ ၄၆၃ ၄၆၄ ၄၆၅ ၄၆၆ ၄၆၇ ၄၆၈ ၄၆၉ ၄၇၀ ၄၇၁ ၄၇၂ ၄၇၃ ၄၇၄ ၄၇၅ ၄၇၆ ၄၇၇ ၄၇၈ ၄၇၉ ၄၈၀ ၄၈၁ ၄၈၂ ၄၈၃ ၄၈၄ ၄၈၅ ၄၈၆ ၄၈၇ ၄၈၈ ၄၈၉ ၄၉၀ ၄၉၁ ၄၉၂ ၄၉၃ ၄၉၄ ၄၉၅ ၄၉၆ ၄၉၇ ၄၉၈ ၄၉၉ ၅၀၀ ၅၀၁ ၅၀၂ ၅၀၃ ၅၀၄ ၅၀၅ ၅၀၆ ၅၀၇ ၅၀၈ ၅၀၉ ၅၁၀ ၅၁၁ ၅၁၂ ၅၁၃ ၅၁၄ ၅၁၅ ၅၁၆ ၅၁၇ ၅၁၈ ၅၁၉ ၅၂၀ ၅၂၁ ၅၂၂ ၅၂၃ ၅၂၄ ၅၂၅ ၅၂၆ ၅၂၇ ၅၂၈ ၅၂၉ ၅၃၀ ၅၃၁ ၅၃၂ ၅၃၃ ၅၃၄ ၅၃၅ ၅၃၆ ၅၃၇ ၅၃၈ ၅၃၉ ၅၄၀ ၅၄၁ ၅၄၂ ၅၄၃ ၅၄၄ ၅၄၅ ၅၄၆ ၅၄၇ ၅၄၈ ၅၄၉ ၅၅၀ ၅၅၁ ၅၅၂ ၅၅၃ ၅၅၄ ၅၅၅ ၅၅၆ ၅၅၇ ၅၅၈ ၅၅၉ ၅၆၀ ၅၆၁ ၅၆၂ ၅၆၃ ၅၆၄ ၅၆၅ ၅၆၆ ၅၆၇ ၅၆၈ ၅၆၉ ၅၇၀ ၅၇၁ ၅၇၂ ၅၇၃ ၅၇၄ ၅၇၅ ၅၇၆ ၅၇၇ ၅၇၈ ၅၇၉ ၅၈၀ ၅၈၁ ၅၈၂ ၅၈၃ ၅၈၄ ၅၈၅ ၅၈၆ ၅၈၇ ၅၈၈ ၅၈၉ ၅၉၀ ၅၉၁ ၅၉၂ ၅၉၃ ၅၉၄ ၅၉၅ ၅၉၆ ၅၉၇ ၅၉၈ ၅၉၉ ၆၀၀ ၆၀၁ ၆၀၂ ၆၀၃ ၆၀၄ ၆၀၅ ၆၀၆ ၆၀၇ ၆၀၈ ၆၀၉ ၆၁၀ ၆၁၁ ၆၁၂ ၆၁၃ ၆၁၄ ၆၁၅ ၆၁၆ ၆၁၇ ၆၁၈ ၆၁၉ ၆၂၀ ၆၂၁ ၆၂၂ ၆၂၃ ၆၂၄ ၆၂၅ ၆၂၆ ၆၂၇ ၆၂၈ ၆၂၉ ၆၃၀ ၆၃၁ ၆၃၂ ၆၃၃ ၆၃၄ ၆၃၅ ၆၃၆ ၆၃၇ ၆၃၈ ၆၃၉ ၆၄၀ ၆၄၁ ၆၄၂ ၆၄၃ ၆၄၄ ၆၄၅ ၆၄၆ ၆၄၇ ၆၄၈ ၆၄၉ ၆၅၀ ၆၅၁ ၆၅၂ ၆၅၃ ၆၅၄ ၆၅၅ ၆၅၆ ၆၅၇ ၆၅၈ ၆၅၉ ၆၆၀ ၆၆၁ ၆၆၂ ၆၆၃ ၆၆၄ ၆၆၅ ၆၆၆ ၆၆၇ ၆၆၈ ၆၆၉ ၆၇၀ ၆၇၁ ၆၇၂ ၆၇၃ ၆၇၄ ၆၇၅ ၆၇၆ ၆၇၇ ၆၇၈ ၆၇၉ ၆၈၀ ၆၈၁ ၆၈၂ ၆၈၃ ၆၈၄ ၆၈၅ ၆၈၆ ၆၈၇ ၆၈၈ ၆၈၉ ၆၉၀ ၆၉၁ ၆၉၂ ၆၉၃ ၆၉၄ ၆၉၅ ၆၉၆ ၆၉၇ ၆၉၈ ၆၉၉ ၇၀၀ ၇၀၁ ၇၀၂ ၇၀၃ ၇၀၄ ၇၀၅ ၇၀၆ ၇၀၇ ၇၀၈ ၇၀၉ ၇၁၀ ၇၁၁ ၇၁၂ ၇၁၃ ၇၁၄ ၇၁၅ ၇၁၆ ၇၁၇ ၇၁၈ ၇၁၉ ၇၂၀ ၇၂၁ ၇၂၂ ၇၂၃ ၇၂၄ ၇၂၅ ၇၂၆ ၇၂၇ ၇၂၈ ၇၂၉ ၇၃၀ ၇၃၁ ၇၃၂ ၇၃၃ ၇၃၄ ၇၃၅ ၇၃၆ ၇၃၇ ၇၃၈ ၇၃၉ ၇၄၀ ၇၄၁ ၇၄၂ ၇၄၃ ၇၄၄ ၇၄၅ ၇၄၆ ၇၄၇ ၇၄၈ ၇၄၉ ၇၅၀ ၇၅၁ ၇၅၂ ၇၅၃ ၇၅၄ ၇၅၅ ၇၅၆ ၇၅၇ ၇၅၈ ၇၅၉ ၇၆၀ ၇၆၁ ၇၆၂ ၇၆၃ ၇၆၄ ၇၆၅ ၇၆၆ ၇၆၇ ၇၆၈ ၇၆၉ ၇၇၀ ၇၇၁ ၇၇၂ ၇၇၃ ၇၇၄ ၇၇၅ ၇၇၆ ၇၇၇ ၇၇၈ ၇၇၉ ၇၈၀ ၇၈၁ ၇၈၂ ၇၈၃ ၇၈၄ ၇၈၅ ၇၈၆ ၇၈၇ ၇၈၈ ၇၈၉ ၇၉၀ ၇၉၁ ၇၉၂ ၇၉၃ ၇၉၄ ၇၉၅ ၇၉၆ ၇၉၇ ၇၉၈ ၇၉၉ ၈၀၀ ၈၀၁ ၈၀၂ ၈၀၃ ၈၀၄ ၈၀၅ ၈၀၆ ၈၀၇ ၈၀၈ ၈၀၉ ၈၁၀ ၈၁၁ ၈၁၂ ၈၁၃ ၈၁၄ ၈၁၅ ၈၁၆ ၈၁၇ ၈၁၈ ၈၁၉ ၈၂၀ ၈၂၁ ၈၂၂ ၈၂၃ ၈၂၄ ၈၂၅ ၈၂၆ ၈၂၇ ၈၂၈ ၈၂၉ ၈၃၀ ၈၃၁ ၈၃၂ ၈၃၃ ၈၃၄ ၈၃၅ ၈၃၆ ၈၃၇ ၈၃၈ ၈၃၉ ၈၄၀ ၈၄၁ ၈၄၂ ၈၄၃ ၈၄၄ ၈၄၅ ၈၄၆ ၈၄၇ ၈၄၈ ၈၄၉ ၈၅၀ ၈၅၁ ၈၅၂ ၈၅၃ ၈၅၄ ၈၅၅ ၈၅၆ ၈၅၇ ၈၅၈ ၈၅၉ ၈၆၀ ၈၆၁ ၈၆၂ ၈၆၃ ၈၆၄ ၈၆၅ ၈၆၆ ၈၆၇ ၈၆၈ ၈၆၉ ၈၇၀ ၈၇၁ ၈၇၂ ၈၇၃ ၈၇၄ ၈၇၅ ၈၇၆ ၈၇၇ ၈၇၈ ၈၇၉ ၈၈၀ ၈၈၁ ၈၈၂ ၈၈၃ ၈၈၄ ၈၈၅ ၈၈၆ ၈၈၇ ၈၈၈ ၈၈၉ ၈၉၀ ၈၉၁ ၈၉၂ ၈၉၃ ၈၉၄ ၈၉၅ ၈၉၆ ၈၉၇ ၈၉၈ ၈၉၉ ၉၀၀ ၉၀၁ ၉၀၂ ၉၀၃ ၉၀၄ ၉၀၅ ၉၀၆ ၉၀၇ ၉၀၈ ၉၀၉ ၉၁၀ ၉၁၁ ၉၁၂ ၉၁၃ ၉၁၄ ၉၁၅ ၉၁၆ ၉၁၇ ၉၁၈ ၉၁၉ ၉၂၀ ၉၂၁ ၉၂၂ ၉၂၃ ၉၂၄ ၉၂၅ ၉၂၆ ၉၂၇ ၉၂၈ ၉၂၉ ၉၃၀ ၉၃၁ ၉၃၂ ၉၃၃ ၉၃၄ ၉၃၅ ၉၃၆ ၉၃၇ ၉၃၈ ၉၃၉ ၉၄၀ ၉၄၁ ၉၄၂ ၉၄၃ ၉၄၄ ၉၄၅ ၉၄၆ ၉၄၇ ၉၄၈ ၉၄၉ ၉၅၀ ၉၅၁ ၉၅၂ ၉၅၃ ၉၅၄ ၉၅၅ ၉၅၆ ၉၅၇ ၉၅၈ ၉၅၉ ၉၆၀ ၉၆၁ ၉၆၂ ၉၆၃ ၉၆၄ ၉၆၅ ၉၆၆ ၉၆၇ ၉၆၈ ၉၆၉ ၉၇၀ ၉၇၁ ၉၇၂ ၉၇၃ ၉၇၄ ၉၇၅ ၉၇၆ ၉၇၇ ၉၇၈ ၉၇၉ ၉၈၀ ၉၈၁ ၉၈၂ ၉၈၃ ၉၈၄ ၉၈၅ ၉၈၆ ၉၈၇ ၉၈၈ ၉၈၉ ၉၉၀ ၉၉၁ ၉၉၂ ၉၉၃ ၉၉၄ ၉၉၅ ၉၉၆ ၉၉၇ ၉၉၈ ၉၉၉ ၁၀၀၀

(၁၀၆၂) ဤသုတ်တော်များတွင် အခက်အခဲလမ်း ဆိုသည်မှာ- ကျေးကျွန်များကို လွှတ်ပေးခြင်း၊ မိဘများများ၊ မြေယာလုပ်သား- ဆင်းရဲသား လယ်သမား၊ ယာသမား၊ အလုပ်ကြမ်းသမားများကို ကျွေးမွေးစောင့်ရှောက် ကူညီခြင်း ဖြစ်ကြောင်းကို သွန်သင်ထားပေးသည်။ ထိုသူများ အနေဖြင့် အချင်းချင်းကိုလည်း သီးခံခြင်း စိတ်ရှိရန်- နားလည်စာနာတတ်ရန် တတ်အားသ၍ ပြောပြ နားချရမည် ဖြစ်သည်။ ထိုသို့ မပြုကျင့်သော သူများမှာ ကာဖယ်ရ် (ဖုံးကွယ်သူများ) ဖြစ်သည်ဟု သုတ်တော်- ၁၉ တွင် ဆိုထားပေးသည်။

